

# COVID-19 safe expectations during HSC written examinations

| NSW ပညာရေးဌာန

## အထက်တန်းပြီးဆုံးကြောင်းလက်မှတ် (HSC) ရေးဖြေစာမေးပွဲများအတွင်း ကိုဗစ်-၁၉ ဘေးကင်းလုံခြုံရေး (COVID-19 safe) မျှော်မှန်းချက်များ

ကျောင်းသားများ HSC စာမေးပွဲတက်ရောက်ဖြေဆို သည့်အခါ ဆောင်ရွက်ထားပြီးဖြစ်သော ကိုဗစ်-၁၉ ဘေးကင်းလုံခြုံရေး (COVID-19 safe) အစီအစဉ်များကို ကျောင်းသားများနားလည်ရန် ဤသတင်းအချက်အလက်က ကူညီပါလိမ့်မည်။ တက်ရောက်သူ ကျောင်းသားများနှင့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးနှင့် အဆင်ပြေချောမွေ့ရေးသည် ကျွန်ုပ်တို့အတွက် အလွန်ရေးကြီးသည်။ ထို့ကြောင့် ကျောင်းသားအားလုံး ဤအစီအစဉ်များတွင် အချိန်ပြည့် ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်တို့က တောင်းဆိုပါသည်။

### ရောဂါလက္ခဏာများရှိသော ကျောင်းသားများကို စိစစ်ခြင်း

- ကျောင်းသားများ နေမကောင်းလျှင် စာမေးပွဲတက်ရောက် မဖြေဆိုရပါ။
- ကျောင်းသားများရောက်ရှိလာလျှင် ၎င်းတို့၌ တုပ်ကွေးကဲ့သို့ရောဂါလက္ခဏာ တစ်စုံတစ်ရာရှိသလား သို့မဟုတ် NSW ကျန်းမာရေးဌာန (NSW Health) ၏ ညွှန်ကြားချက်နှင့်အညီ ကိုယ်တိုင်သီးသန့်ခွဲခြားနေထိုင်သင့်သလား ဟူ၍ မေးမြန်းသွားမည်။
- တုပ်ကွေးကဲ့သို့ရောဂါလက္ခဏာများ ရှိသောကျောင်းသားများ သို့မဟုတ် နေမကောင်းဟု အကြောင်းကြားသောကျောင်းသားများကို ကျောင်းမှထွက်ခွာသွားရန်နှင့် COVID-19 စမ်းသပ်စစ်ဆေးမှုခံယူရန် တောင်းဆိုသွားမည် ဖြစ်သည်။
- ဆေးရုံ၊ ဆေးခန်း ပြသဖူးသည့် မှတ်တမ်းရှိသော ကျောင်းသားများ သို့မဟုတ် COVID-19 ကဲ့သို့ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည့် သာမန် ဖျားနာသော ကျောင်းသားများသည် အစီအစဉ်များ ချက်ချင်းဆောင်ရွက်သင့်ပြီး ၎င်းတို့၏ ဆရာဝန်(GP)နှင့် တိုင်ပင်သင့်ပါသည်။ ဆရာဝန် (GP) က စာဖြင့်ရေးသား ထောက်ခံချက် ပေးနိုင်ပါသည်- ဥပမာ - ကျောင်းသားသည် ဤရောဂါလက္ခဏာမှာ သာမန်အတိုင်း ပြသခြင်း ဖြစ်သည်။

### တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ

တုပ်ကွေးကဲ့သို့ရောဂါလက္ခဏာများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ အရသာပျက်ခြင်းနှင့် အနံ့မရခြင်းတို့ ပါဝင်သည်။ COVID-19 ရောဂါလက္ခဏာများအကြောင်း နောက်ထပ် သတင်းအချက်အလက်များကို NSW ကျန်းမာရေးဌာနဝက်ဘ်ဆိုက် ([NSW Health website](https://www.nsw.gov.au/health)) တွင် တွေ့နိုင်ပါသည်။

ပြင်းထန်လျှင်မျှ မရှိသည့်တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများပြသသော ကျောင်းသားများသည် ချက်ချင်းထွက်ခွာသွားသင့်ပြီး COVID-19 ရောဂါမရှိကြောင်း စမ်းသပ်စစ်ဆေးမှုအဖြေ မရမချင်းနှင့် ရောဂါလက္ခဏာ မပျောက်မချင်း ပြန်မလာသင့်ပါ။

### COVID-19 ဓာတ်ခွဲအဖြေ အမြန်ရယူခြင်း

HSC ကျောင်းသားများသည် ၎င်းတို့၏ COVID-19 ဓာတ်ခွဲအဖြေများကို အမြန်ရယူနိုင်ပါသည်။

ဤသို့ဆောင်ရွက်ရန် ကျောင်းသားများသည် -

- စမ်းသပ်စစ်ဆေးမှုခံယူစဉ် HSC ကျောင်းသားတစ်ဦး ဖြစ်ကြောင်း ပြောပြရမည်။
- စမ်းသပ်စစ်ဆေးသော ဆရာဝန် သို့မဟုတ် သူနာပြုက ၎င်းတို့၏ လွှဲစာတွင် 'အမြန် - HSC' ဟု မှတ်သားရန် သေချာဆောင်ရွက်ရမည်။
- ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲအဖြေမရခင်အထိ ကိုယ်တိုင်သီး သန့်ခွဲခြား နေထိုင်ရမည်။
- ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲအဖြေကို ၎င်းတို့၏ ကျောင်းသို့ ပြသရမည်။
- ၃၆ နာရီအတွင်း ဓာတ်ခွဲအဖြေမရပါက ဆေးခန်းက ပေးထားသော ဆက်သွယ်ရန်ဖုန်းနံပါတ်ကို ခေါ်ဆိုရမည်။



## ကူးစက်မှုအန္တရာယ် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်း

- ကျောင်းသားများသည် စာမေးပွဲမစခင် လက်ဆေးသင့်သည် သို့မဟုတ် လက်သန့်ဆေးရည် အသုံးပြုသင့်သည်။
- စာမေးပွဲဖြေဆိုစဉ် ချောင်းဆိုးခြင်း သို့မဟုတ် နှာချေချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းတို့ကို တံတောင်ဆစ်ကွေး သို့မဟုတ် တစ်ရှူးဖြင့် ဖုံးအုပ်ခြင်း၊ စာမေးပွဲဖြေဆိုပြီးလျှင် တစ်ရှူးများကို စနစ်တကျဖွင့်ပစ်ခြင်း အပါအဝင် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို ထိန်းသိမ်းလိုက်နာပါ။
- စာမေးပွဲရက်များတွင် အခြားကျောင်းသားများနှင့် လက်ဆွဲဆက်ဆံခြင်း သို့မဟုတ် ပွေ့ဖက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
- စာမေးပွဲခန်းအားလုံးတွင် ရရှိနိုင်သော တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများမှာ -
  - လက်သန့်ဆေးရည်
  - အညစ်အကြေးသန့် အဝတ်စများ
- ကျောင်းသားတစ်ဦးသည် စာမေးပွဲမစတင်မီ ၎င်းတို့ဆန္ဒရှိလျှင် စားပွဲကို သုတ်သင်သန့်ရှင်းရေးပြုလုပ်နိုင်သည်။
- ကျောင်းသားများသည် စာမေးပွဲ မစတင်မီ သို့မဟုတ် ဖြေဆိုအပြီးတွင် လူအုပ်စုကြီးများနှင့် မရောနှောသင့်ပါ။
- စာမေးပွဲအခန်းများကို နေ့စဉ်သန့်ရှင်းရေး ပြုလုပ်မည်။

## ရောက်ရှိခြင်းနှင့် လက်မှတ်ရေးထိုးရန် အစီအစဉ်များ

- ကျောင်းသားများသည် စာမေးပွဲမစတင်မီ မိနစ် ၂၀ ထက် မစောဘဲ ရောက်ရှိသင့်ပြီး စစ်ဆေးရန်နှင့် လက်မှတ်ရေးထိုးရန်အတွက် သက်ဆိုင်ရာစာမေးပွဲအခန်းသို့ တိုက်ရိုက် သတင်းပို့သင့်သည်။
- ကျောင်းသားများ စာမေးပွဲလာရောက်ဖြေဆိုကြောင်း အတည်ပြုရန်၊ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို ဖော်ပြရန်နှင့် ၎င်းတို့တွင် တုပ်ကွေးကဲ့သို့ရောဂါလက္ခဏာများ မရှိကြောင်းအတည်ပြုရန် တက်ရောက်သူစာရင်းစာရွက်တွင် လက်မှတ်ရေးထိုးဖို့ တောင်းဆိုသွားမည်။

## အခြား စာမေးပွဲကျင်းပရာနေရာများ

ကြိုတင်စီစဉ်ထားသော နေရာတွင် စာမေးပွဲ ဆက်လက်ကျင်းပနိုင်ခြင်းမရှိတော့သော အခြေအနေတွင် စာမေးပွဲကျင်းပရန် အခြားနေရာတစ်ခုကို သင့်ကျောင်းက သတ်မှတ်ထားပြီး ဖြစ်သည်။ လိုအပ်လျှင် အချိန်တိုအတွင်း အဆင်သင့်ရရှိနိုင်သောကြောင့် ဤသတင်းအချက်အလက်ကို သင့်ကိုယ်ပိုင် စာမေးပွဲအချိန်ဇယားအတွင်း ထည့်သွင်းပေးသွားပါမည်။

ဤနေရာသည် အရန်သာဖြစ်ပြီး ကျောင်းက အကြောင်းကြားခြင်းမရှိလျှင် ကျောင်းသားများသည် စီစဉ်ထားသောနေရာတွင် တက်ရောက်သင့်ပါသည်။ ကျောင်းက သင့်အားအကြောင်းကြားခြင်းမရှိလျှင် ဆိုပြုထားသော အခြားနေရာတွင် မတက်ရောက်ရပါ။

## COVID-19 အတည်ပြုလူနာများ

ကျောင်းကိုထိခိုက်စေမည့် COVID-19 အတည်ပြုလူနာတစ်ဦးရှိနေကြောင်း NSW ကျန်းမာရေးဌာန (NSW Health) က စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသို့ အကြောင်းကြားပါက တတ်နိုင်သမျှ အနှောင့်အယှက် အနည်းဆုံးဖြစ်စေရန် စီစဉ်ထားပါသည်။ စာမေးပွဲကို သင့်အချိန်ဇယားတွင် အသေးစိတ်ဖော်ပြထားသည့် အခြားနေရာသို့ ပြောင်းရွှေ့ကျင်းပမည် သို့မဟုတ် စာမေးပွဲကို ဖျက်သိမ်းနိုင်သည်ကို ကျောင်းက တစ်ရက်ကြိုတင်၍ သင့်ထံ အကြောင်းကြားနိုင်ပါသည်။

## ဖျားနာခြင်း/ ကံမကောင်းခြင်း

ရောဂါလက္ခဏာများရှိခြင်းကြောင့် စာမေးပွဲတက်ရောက် မဖြေဆိုရသော သို့မဟုတ် စိစစ်မှုကြောင့်ထွက်ခွာသွားရသော ကျောင်းသားများသည် ဖျားနာခြင်း/ကံမကောင်းခြင်း အတွက် တောင်းဆိုပိုင်ခွင့် ရှိသည်။ ဤလုပ်ငန်းစဉ်အတိုင်း သင့်ကျောင်းက လိုအပ်သလို ကူညီပါလိမ့်မည်။

## တယ်လီဖုန်းစကားပြန်ဝန်ဆောင်မှု

ပိုမိုသိရှိလိုလျှင် သင့်ကျောင်းမှ ကျောင်းအုပ်ကြီးထံ ဖုန်းခေါ်ဆိုပါ။ စုံစမ်းမှုအတွက် စကားပြန်လိုအပ်လျှင် တယ်လီဖုန်းစကားပြန်ဝန်ဆောင်မှု 131 450 သို့ ခေါ်ဆိုပြီး သင်၏ဘာသာစကားဖြင့် စကားပြန်တစ်ယောက် တောင်းခံပါ။ ဤဝန်ဆောင်မှု အတွက် အခကြေးငွေပေးရန်မလိုပါ။